



စေတနာ့ဝန်ထမ်းလုပ်အားပေး (ကာလတို စောင့်ကြည့်လေ့လာသူ) လျှောက်လွှာခေါ်ယူခြင်း

ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) မှ ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပမည့် ပြည်နယ် နှင့် တိုင်းဒေသကြီး (၂၂) နေရာတွင် စောင့်ကြည့် လေ့လာခြင်း လုပ်ငန်းစဉ် များအား ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဧပြီလ (၁) ရက်နေ့ တွင် စောင့်ကြည့် လေ့လာရန်အတွက် ကာလတို စောင့်ကြည့်လေ့လာသူများအား လိုအပ်နေပါသည်။

စဉ်	လုပ်ငန်းစဉ်	ဦးရေ	တာဝန် ထမ်းဆောင်ရမည့် ကာလ
၁	၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲများ လုပ်ငန်းစဉ်တွင် ကာလတို စောင့်ကြည့်လေ့လာရန်	၆၀၀	မတ်လ ၁၅ ရက် မှ ဧပြီလ ၅ ရက်

စေတနာ့ဝန်ထမ်းလုပ်အားပေး (ကာလတို စောင့်ကြည့်လေ့လာသူ) လျှောက်ထားသူများလိုအပ်သည် အရည်အချင်းများ။

- နိုင်ငံရေးပါတီဝင်မဟုတ်သူ (သို့) နိုင်ငံရေးပါတီတစ်ခုခု၏အကျိုးစီးပွားအလို့ငှာပါတီ၏ လုပ်ငန်းဆောင်တာများ အား ကူညီအားပေးခြင်းနှင့်တာဝန်ယူလုပ်ဆောင်ပေးခြင်းမဟုတ်သူ။
- (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့် ရှိသူ ။
- မြန်မာစာနှင့်မြန်မာစကားအားကောင်းမွန်စွာ ရေးတတ်ဖတ်တတ်သူ။
- လူအများနှင့်ယဉ်ကျေးစွာဆက်ဆံပြောဆိုနိုင်သူ။
- လူအများနှင့်အမေးအဖြေလုပ်ရာတွင်စိတ်ရှည်သည်းခံနိုင်သူ။
- နေရာဒေသမရွေးသွားလာနိုင်သူ။
- စစ်တမ်းကောက်ယူရာတွင်ဘက်လိုက်မှုမရှိ၊ တိကျစွာနှင့်အချိန်မှန်စွာ လုပ်ဆောင်နိုင်သူ။
- မိမိ တာဝန်ကျ နေရာတွင် ကွင်းဆင်း၍စစ်တမ်းကောက်ယူနိုင်သူ။

ရွေးချယ်ခြင်းခံရပါက PACE အဖွဲ့မှသင်ကြားပို့ချမည် စစ်တမ်းကောက်ယူနည်းသင်တန်း တက်ရောက် ခွင့်ရမည်ဖြစ် သည်။ သင်တန်းကြာမြင့်ချိန်မှာ (၂) ရက်ဖြစ်၍ မတ်လ ၂၀၁၇ တွင် သက်ဆိုင်ရာ သင်တန်းများကို ပို့ချ သွားမည် ဖြစ်ပါ သည်။ ရွေးချယ်ခြင်းခံရသောလုပ်အားပေးစေတနာ့ဝန်ထမ်းများသည် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရန် လိုအပ် ပြီး စစ်တမ်းကောက်ယူသည့်ကာလအတွင်း PACE အဖွဲ့မှ နေထိုင်သွားလာမှုကုန်ကျစရိတ်များအား အကွာအဝေးပေါ် မူတည်၍ သတ်မှတ်နှုန်းထားများဖြင့် ထောက်ပံ့သွား မည်ဖြစ်ပါသည်။

PACE အဖွဲ့မှကျဘန်းနည်းဖြင့်ရွေးချယ်သတ်မှတ်ထားသော လစ်လပ်မဲဆန္ဒနယ်များနှင့်အနီးဆုံးနေထိုင်သူများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိတို့နေထိုင်သော မြို့နယ်နှင့်ကျေးရွာ/ရပ်ကွက်များအား ပူးတွဲပါ လျှောက်လွှာ ပုံစံတွင် တိကျစွာဖော်ပြပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

စေတနာ့ဝန်ထမ်းလုပ်အားပေး (ကာလတို စောင့်ကြည့်လေ့လာသူ) လျှောက်လွှာပုံစံ။

အမည်	ကျား	မ	
မွေးသက္ကရာဇ်			
အမျိုးသားမှတ်ပုံတင်အမှတ်			
အလုပ်အကိုင်			
အဖွဲ့အစည်း			
တယ်လီဖုန်း			
အိမ်မေးလ်			
နေရပ်လိပ်စာ			
ကျောင်း/တက္ကသိုလ်/ သင်တန်း	ဘွဲ့/ဒီပလိုမာ	ခုနှစ်	
စေတနာ့ဝန်ထမ်းလျှောက်ထားရသည့် အကြောင်းအရင်း			

လျှောက်လွှာတင်ခြင်း နှင့် စိစစ်လက်ခံခြင်း။

PACE အဖွဲ့သည် စေတနာ့ဝန်ထမ်းလုပ်အားပေးရေးချယ်ရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များနှင့် အနီးစပ် ဆုံးတွင် နေထိုင် သူများ အားဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်နှင့် ဝေးကွာဒေသများမှ လျှောက်လွှာများကိုလက်ခံ စဉ်းစားမည်မဟုတ်ပါ။ စိတ်ပါဝင်စားသူများသည် ဒေသဆိုင်ရာညှိနှိုင်းရေးမှူး (သို့) PACE ရန်ကုန်ရုံးချုပ်ထံသို့ လျှောက်လွှာ ပုံစံပါ အချက်အလက်များအား Email/message တို့ဖြင့် **ဖေဖော်ဝါရီလ (၁၃)ရက်နေ့** နောက်ဆုံးထား၍ပေးပို့နိုင်ပါသည်။ PACE ၏လုပ်ငန်းအစီအစဉ်နှင့်ကိုက်ညီသူများ ကိုသာ ရွေးချယ်၍ ဆက်သွယ်အကြောင်းကြားပါမည်။

ဆက်သွယ်လျှောက်ထားရန်

PACE ရန်ကုန်ရုံးချုပ်

အမှတ် ၉၀၊ အခန်း ၇-အေ၊ ၇လွှာ

ကန်လမ်းကွန်ဒို၊ ကန်လမ်းသွယ်

လှိုင်မြို့နယ်၊ ရန်ကုန်။

ဖုန်း- ၀၁ ၅၁၂၆၄၊ ၀၉ ၂၅၃ ၃၇၉ ၄၄၂

hr@pacemyanmar.org

ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး မှ ဆက်သွယ်လျှောက်ထားနိုင်သည့် ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးများ

	ပြည်နယ်/တိုင်းဒေသကြီး	ဒေသဆိုင်ရာညှိနှိုင်းရေးမှူး	ဆက်သွယ်ရန် ဖုန်းနံပါတ်	အီးမေးလ်
၁	ကယားပြည်နယ် *ဖရူဆိုမြို့နယ်	မအဲလစ်ထွန်း	၀၉ ၄၂၈ ၀၀၀ ၇၅၄	elishtun7@gmail.com
၂	ချင်းပြည်နယ် *ထန်တလန်မြို့နယ်	ကိုကပ်လျန်ထာန်	၀၉ ၄၅၀ ၅၈၀ ၁၆၄	kapte9@gmail.com
၃	မွန်ပြည်နယ် *ချောင်းဆုံမြို့နယ်	ကိုမင်းဌေးအောင်	၀၉ ၉၇၈ ၀၆၁ ၁၅၁	minhtayaung19@gmail.com
၄	ရခိုင်ပြည်နယ် *အမ်းမြို့နယ်	ကိုသိန်းမောင်	၀၉ ၄၂၁ ၇၅၉ ၈၃၁	theinmaung.shalom@gmail.com
၅	ရှမ်းပြည်နယ် (တောင်ပိုင်း) *ကျေးသီးမြို့နယ် *မိုင်းရှူးမြို့နယ် *ညောင်ရွှေ	ကိုခွန်ခေတ်စံ	၀၉ ၉၆၁ ၈၁၈ ၉၄၈	khunchit08@gmail.com
၆	ရှမ်းပြည်နယ် (အရှေ့ပိုင်း) *ကျိုင်းတုံ	ကိုမင်းသူရိန်	၀၉ ၂၅၂ ၁၆၉ ၃၅၆	myanmar.edlcoffice@gmail.com

၇	စစ်ကိုင်းတိုင်းဒေသကြီး *မုံရွာမြို့နယ်	ကိုဇော်သူရိန်ထွန်း	၀၉ ၄၀၀ ၄၅၄ ၅၂၃	zawthureintun@gmail.com
၈	ပဲခူးတိုင်းဒေသကြီး (အရှေ့) *ညောင်လေးပင်မြို့နယ် *ကျောက်တံခါးမြို့နယ်	မရှိစီ	၀၉ ၄၂၈ ၁၂၅ ၄၅၄	1500roce@gmail.com
၉	ရန်ကုန်တိုင်းဒေသကြီး *ဒဂုံမြို့သစ် (ဆိပ်ကမ်း) *ဒဂုံမြို့သစ် (အရှေ့ပိုင်း) *ကျော့မှူးမြို့နယ် *လှိုင်သာယာမြို့နယ် *ကမာရွတ်မြို့နယ် *လှိုင်မြို့နယ် *ကြည်မြင်တိုင်မြို့နယ် *လသာမြို့နယ် *လမ်းမတော်မြို့နယ် *အလုံမြို့နယ် *ဆိပ်ကမ်းမြို့နယ်	ကိုပြည့်ဖြိုးနိုင်	၀၉ ၄၂၀၀ ၈၂၁၆၁	Pyaephyoe007@gmail.com